

အသိပေးကြေညာချက်

ရက်စွဲ ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်

၁။ ၃-၄-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၂ ရက်နေ့အတွင်း သွင်းကုန်လိုင်စင်မရရှိမီ ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခဲ့သော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ VPA ဒဏ်ကြေးဖြစ်ပေါ်ခဲ့သော အမှုတွဲများအား စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်ခဲ့ရာ စိစစ်တွေ့ရှိချက်များအရ သတ်မှတ်ချက်နှင့်အကျိုးဝင်သော ဒဏ်ကြေးငွေ ပေးသွင်းပြီးသည့်အမှုတွဲ (၇၄၈) မှုအား ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေနှင့်အညီ Refund ပြန်လည်ပေးအမ်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒဏ်ကြေးငွေပေးသွင်းရန် ဆောင်ရွက်ဆဲအမှုတွဲ (၁၇) မှုအား ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ Refund ပြန်လည်ပေးအမ်းခြင်းနှင့် ဒဏ်ကြေးကင်းလွတ်ခွင့်ပြုခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သတ်မှတ်ချက်နှင့် အကျိုး ဝင်သော ကုမ္ပဏီများ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးမှ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ အကောက်ခွန်ဦးစီးဌာနသို့ ပူးတွဲပါစာရင်းတွင်ပါဝင်သော ကုမ္ပဏီများအနေဖြင့် နမူနာပုံစံအတိုင်း လျှောက်ထားလာပါက စိစစ်၍ ခွင့်ပြုပေးသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အကောက်ခွန်ဦးစီးဌာန

သို့ ညွှန်ကြားရေးမှူးချုပ်
အကောက်ခွန်ဦးစီးဌာန
ရန်ကုန်မြို့

ကျပ်တစ်ထောင်တန်ရုံးခွန်တံဆိပ်ခေါင်းကပ်ရန်

ရက်စွဲ၊ -----

အကြောင်းအရာ။ ပေးဆောင်ခဲ့သော VPA ဒဏ်ကြေးများအား Refund ပြန်လည်ထုတ်ယူ
ခွင့်ပြုပါရန် လျှောက်ထားတင်ပြခြင်း

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျွန်တော်များ----- ကုမ္ပဏီမှ ID
No----- , ID Date ----- ဖြင့် တင်သွင်းခဲ့သော ကုန်ပစ္စည်းများသည် လိုင်စင်မရမီ
ဆိပ်ကမ်းသို့ ကြိုတင်ရောက်ရှိခဲ့သဖြင့် စည်းကြပ်တန်ဖိုး(AV) (-----) ကျပ် အပေါ် VPA
ပြစ်ဒဏ်(---- AV)၊ ဒဏ်ကြေးငွေ (-----) ကျပ် ပေးဆောင်၍ ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ
ထုတ်ယူခဲ့ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါပေးဆောင်ခဲ့သော ဒဏ်ကြေးများအား
ပြန်လည်ထုတ်ယူခွင့်ပြုပါရန် အောက်ဖော်ပြပါ စာရွက်စာတမ်းများနှင့်အတူ ပူးတွဲတင်ပြ
လျှောက်ထားအပ်ပါသည်-

- (က) Release Order
- (ခ) ဒဏ်ကြေးငွေပေးသွင်းထားသည့် အထောက်အထား
- (ဂ) လိုင်စင်မူရင်း(သို့မဟုတ်)မိတ္တူ
- (ဃ) BL (or) Airway Bill
- (င) ထကသက လိုင်စင်မိတ္တူ
- (စ) Invoice/ Packing list
- (ဆ) Sale Contract
- (ဇ) ထောက်ခံချက်လိုအပ်သော ကုန်ပစ္စည်းများအတွက် သက်ဆိုင်ရာဌာန
များ၏ ထောက်ခံချက်

(ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်လက်မှတ်)